

当然要减了。/စက်ဘီး~သွားတယ်။ 自行车车速降低了。/ အရှိန်မပျက်စေရည်မှန်းချက်ပန်းတိုင်သို့ရောက်အောင်ချီတက်ကြစို့။ 朝着目标奋勇前进!

အရှိန်ပြချိန်ခွက် နှ၊ <a-shein pya' khyein gwet> 速度表，计速表

အရှိန်ပြင်း နှ၊ <a-shein pyin> 猛烈，势猛，速度快，မီးတောက်သည် ~ စွာတောက်လောင်နေသည်။ 烈火熊熊燃烧。/ မော်တော်ကား ~ ရှိလာသောအခါ 当汽车高速行驶的时候

အရှိန်ယူ က၊ <a-shein yu> 为了做某事而作的准备工作，使力气，运功夫： သံလုံးပစ်ခါနီး ~ မှဝေးဝေးပစ်နိုင်တယ်။ 投掷铅球时事先要摆动几下运力气才能扔得远。

အရှိန်ရ က၊ <a-shein ya'> 得劲，正在势头上： စက်ဘီး ~ နေတုန်း 自行车正以高速前进……

အရှိန်လွန် က၊ <a-shein lun> 用劲过猛无法控制，速度过快： ~ ပြီးလဲသွားတယ်။ 用劲过猛摔倒了。

အရှိန်သေ က၊ <a-shein thei> 活动或运动停止了

အရှိန်သတ် က၊ <a-shein that> 煞住，速度放慢： စက်ဘီးကို ~ လိုက်သည်။ 把自行车速度放慢。

အရှိန်ဟပ် က၊ <a-shein hat> 受到猛烈的势头影响： မီး ~ လို့မျက်ခုံးမွေးတွေမရှိတော့ဘူး။ 火舌把眉毛都烧光了。

အရှိန်အစော် နှ၊ <a-shein a-saw> 势力，威望，影响： ~ ကြီးတဲ့ရှင်ဘုရင် 有威望的皇帝

အရှိန်အလျင် နှ၊ <a-shein a-lyin> = အရှိန်

အရှိန်အလျှံ နှ၊ <a-shein a-shan> 速度，势头，来势

အရှိန်အဝါ နှ၊ <a-shein a-wa> ①太阳、火等的威力 ②太阳、火、宝石的光泽 ③威信，威力： နိုင်ငံ ~ ကြီးတယ်။ 国家威信高。/ ဒီလူတော်ရတော် ~ ကြီးတယ်။ 这人很有威望。④权势，影响： တယောက်ရဲ့ ~ ကြောင့်ရာထူးရတာပါ။ 靠某个人的权势当的官。/ အောင်မြင်မှု ~ 胜利的影响 / ရာထူး ~ ကိုသုံးသည်။ 运用职权。

အရှိန်အတုန် နှ၊ <a-shein a-hwan> 速度，势头，来势

အရှိန်အဟုန် နှ၊ <a-shein a-hon> 速度，势头： တိုင်းပြည်ထူထောင်ရေးကို ~ ပြင်းစွာလုပ်ဆောင်လျက်ရှိသည်။ 国家建设正突飞猛进。

အရှုပ်ဇာတ် နှ၊ <a-shut zat> 纠葛

အရှုပ်အဆမ်း နှ၊ <a-shout a-hsan> 混乱，杂乱： စာပေလောကမှာပြဿနာသောင်းခြောက်ထောင်၊ ~ အနန္တ။ 文学界的问题繁杂。

အရှုပ်အထွေး နှ၊ <a-shout a-htwei> 混杂的东西，杂乱无章的内容、情节

အရှုပ်အပွေ နှ၊ <a-shout a-pwei> 杂乱

အရှုပ်အဟုက် နှ၊ <a-shout a-shet> 麻烦事，噜嗦事： နောင် ~ မရှိအောင်ခက်တည်းကခပ်ရှင်းရှင်းပြောထား။ 现在就说不

清楚，免得以后出麻烦。

အရှုပ်အရှင် နှ၊ <a-shout a-shin> 纠纷，麻烦，纠葛： တော်တော်ကို ~ များတယ်။ 真是纠缠不清。/ သူတို့ ~ ထဲမင်းမဝင်ပါနဲ့။ 别掺和到他们的纠纷里去。/ ခုကထဲကကင်းကင်းရှင်းရှင်းလုပ်၊ နောက်ကျမှ ~ မဖြစ်စေနဲ့။ 现在就弄个一清二楚免得以后发生什么纠葛。

အရှေ့သား က၊ <a-shwe dha> 湿漉漉地，油汪汪地，ပိုလ်ကေဆီ ~ နဲ့ကိုလူပျို 头发油亮的年轻人

အရှင်ကြေးစား နှ၊ <a-shwin kyei za> 妓女

အရှုတ်အနောက် နှ၊ <a-shut a-naut> 戏谑语，诙谐话，开玩笑的话： ~ ပြောတယ်။ 开玩笑。

အရှုန်း နှ၊ <a-shun> 诙谐

အရှုန်းပလွန်း နှ၊ <a-shun b-lun> = အရှုန်း

အရှုန်းအသော နှ၊ <a-hhun a-thaw> 笑话，幽默，诙谐

အရှမ်းဖောက် က၊ <a-shun phaut> 诙谐，逗乐，逗引，逗弄，插科打诨： မဦးက ~ လိုက်သဖြင့်ဝိုင်းဝန်းရယ်မောလိုက်ကြ၏။ 玛吴一逗弄就引得哄堂大笑。

အလကား က၊ <a-l-ga> ①免费： ပိုက်ဆံမပေးပါနဲ့၊ ~ ကျွေးပါမယ်။ 甬给钱，免费请你吃。②徒然，徒劳，白辛苦，白白，不中用，无用的，无价值的： ဒါတွေကို ~ ပိုက်ဆံအကုန်ခံပြီး မဝယ်ပါနဲ့။ 别白费钱去买这些东西。/ ဒီလူ ~ ကောင်ပါ။ 这是个不中用的人。③无缘无故地，无意义，无故： ဝိတ်မရှိပါနဲ့။ ~ ပြောတာပါ။ 别介意，随口说说而已。/ နိုင်ငံခြားကိုအကြောင်းမဲ့ ~ သွားတာမဟုတ်ဘူး။ 去外国不是没有目的的。

အလကားပဲတင်း က၊ <a-l-ga pe din> 白白地，不取分文地

အလကားမဲ့ က၊ <a-l-ga me'> (罕) = အလကား

အလကားမဲ့သက်သက် က၊ <a-l-ga me' thet thet> = အလကားသက်သက်

အလကားမတ်တင်း က၊ <a-l-ga mat tin> 无代价，不取分文

အလကားသက်သက် က၊ <a-l-ga thet thet> ①无缘无故，无故，毫无意义 ②白白，徒然，徒劳，毫不中用

အလဗိန်း နှ၊ <a-l-bein> 笨蛋，蠢人

အလဟဿ က၊ <a-l-hat tha> 白白，白费： အချိန်တွေ ~ ဖြစ်သွားတယ်။ 时间白白浪费了。

အလာ I နှ၊ <a-la> ①来 ②(史册的)记载 ③平民与外乡人生的后代 II အ၊ <a-la> 嘿！嗨！ ~ တယ်ဟုတ်ပါလား။ 嘿！真不错呀！

အလာကြီး နှ၊ <a-la gyi> 出乎意料的突出，非常能干，非常精明： ညည်းလဲ ~ ပါလား။ 你也真能干呀！

အလာသား နှ၊ <a-la dha> = အလာကြီး

အလာအလာ နှ၊ <a-la a-la> = အလာအလာ